

(与နွားလိုက်相对而言)

နွားပွဲ နှ၊ <n-bwe: / nwa: bwe:> 牛市

နွားပြွကြီး နှ၊ <n-byu gyi:> 【植】牛角瓜 Calotropis gigantea

နွားဘို့ နှ၊ <n-bo'> 牛峰

နွားမတမ်း နှ၊ <n-m-dan:> (未生过牛犊的)小母牛

နွားမနီသန်လျက် နှ၊ <n-m-ni than lyet> 【植】山毛柑仔(山柑属、马槟榔属) Capparis horrida, Linn

နွားမလိုက်စောင် နှ၊ <n-m-lait saun> 一种床罩

နွားမအိုနောက်ကျသား နှ၊ <n-m-o naut kya' dha:> ①母牛最后生的小牛 ②(喻)母亲年龄大时生的儿女

နွားမီးချ က၊ <n-mi: khya'> 在牛圈里熏蚊子

နွားမုန်ညှင်း နှ၊ <n-mon nyin:> = နွားမြေရင်း

နွားမုန်ခြံထုတ် နှ၊ <n-mon: khyan dout> (喻)被免除职务者

နွားမျက်စိ နှ၊ <nwa: myet si'> ① = ဆိတ်မျက်လုံး ② = ကုလားမျက်စိ

နွားမြီးကွင်း နှ၊ <n-myi: gwin:> 用牛尾毛做的捕捉鸟兽的套索

နွားမြေရင်း နှ၊ <nwa: myei yin:> 【植】莎草(香附子) Cyperus rotundus, Linn

နွားမြက်ရင်း နှ၊ <nwa: myet yin:> = နွားမြေရင်း

နွားရူးဆူးတိုး ကဝါ <n-yu: hsu: do:> 莽撞, 鲁莽

နွားရူးရှူးထိုး ကဝါ <n-yu: shu: do:> = နွားရူးဆူးတိုး

နွားရိုင်းသွင်းချိန် နှ၊ <n-yain: thwin: gyein> 黄昏

နွားရှေ့ နှ၊ <n-shei> 红黄色的牛

နွားလပွဲ နှ၊ <nwa: l-bo'> 牛峰

နွားလပြွတ် နှ၊ <n-l-byut> 【植】黄花阿芳 Alphonsea lutea Hook. f. et T.

နွားလား နှ၊ <nwa: la:> 牯牛

နွားလားဥသဘ နှ၊ <nwa: la: out th-pha'> ①领头的牛 ②(炼丹用语)白矾

နွားလိုက် နှ၊ <n-lait> 套在赛车上两头牛中右侧的牛(与နွားပြေး相对而言)

နွားလည်ပို့ နှ၊ <nwa: l-bo'> = နွားလပွဲ

နွားလည်ပျဉ်း နှ၊ <nwa: le byin:> ①牛脖子下面垂下的皮肉 ②一种植物

နွားလုပ် က၊ <nwa: lout> 把……当傻瓜

နွားလျှာကြီး နှ၊ <n-sha gyi:> 【植】羊角拗 Cryptolepis Buchanani, Roem

နွားဝန်တင် နှ၊ <nwa: wun din> (驮在牛背上的)驮篮; သူ၏စာအုပ်များသည်နွားဝန် တထင်လောက်ရှိသည်။ 他的书有一驮那么多。

နွားသမင် နှ၊ <n-th-min> 【植】施氏豆, 膜苞豆 Smithia

sensitiva

နွားသိုး နှ၊ <n-tho:> (没有阉割的)公牛

နွားသိုးကြီးပြတ် ကဝါ <n-tho: kyo: byat> (喻)象脱了缰的野马般地放纵

နွားသိုးကြောင် နှ၊ <n-tho: gyaun> 没有阉割彻底的公牛

နွားသွေးသောက် နှ၊ <n-thwei: thaut> 【动】一种鸟(据说其叫声象母牛)

နွားသွင်း က၊ <nwa: thwin:> 赶牛入栏

နွားဟိန်း နှ၊ <n-hein:> (因病)喘粗气的牛

နွေ နှ၊ <nwei> 夏季, 暑季; ~ ထွက်သီးနှံ 夏季作物 / ~ နှောင်းကာလ 夏末 / ~ အခါ 夏天 / ~ ဥတု 夏季 / ~ ဦးပွဲတော် 春节 / ~ ဦး 夏初

နွေခေါင်ခေါင် နှ၊ <nwei khaun gaun> 仲夏, 盛夏

နွေဆည် နှ၊ <nwei hse> = မိုးနှောင်းဆည်

နွေတာ နှ၊ <nwei ta> 夏季

နွေတာလ နှ၊ <nwei ta la'> (古) = ဝါဆိုလ

နွေပေါက် က၊ <nwei paut> 到夏天

နွေယဉ်စွန်း နှ၊ <nwei yin zun:> 夏至

နွေယဉ်စွန်းချိန် နှ၊ <nwei yin zun: gyein> 夏至点

နွေရာသီ နှ၊ <nwei ya dhi> 夏天; ~ ဝခန်း 夏令营 / ~ အပန်းဖြေဝခန်း 避暑地方

နွေဦးနေညည် နှ၊ <nwei u: nei' nya' nyi> 春分; ~ ချိန် 春分(的时候) / ~ မှတ် 春分点

နွေဦးပေါက် I က၊ <nwei u: paut> 到春天 II နှ၊ <nwei u: baut> 春天

နွေး နှ၊ <nwei:> 温暖, 暖和; ဒီအင်္ကျီအင်မတန် ~ တယ်။ 这衣服很暖和。

နွေးထွေး က၊ <nwei: htwei:> 暖和, 温暖; အခန်းမှာလေလုံလုံသည်။ ~ လှသည်။ 房间不透风, 很暖和。

နွေးနွေးထွေးထွေး ကဝါ <nwei: nwei: thwei: dwei:> 暖暖和和, 热乎乎; စောင်ပြူးပြီး ~ နေပါ။ 盖上毯子暖暖和和吧!

နွဲ့ I က၊ <nwe'> ①(由于风吹等)摇摆 ②撒娇 II နှ၊ <nwe'> (运气、力气、福份等)差

နွဲ့ဆိုးဆိုး က၊ <nwe' zo: hso:> 撒娇; ဖအေကြီးကအလိုလိုက်လာခဲ့လို့သမီးထွေးဟာနေရာတကာမှာ ~ ချင်တယ်။ 最小的女儿因为父亲溺爱处处撒娇。

နွဲ့နှောင်း နှ၊ <nwe' hnaun:> 柔媚, 柔软

နွဲ့ပါး နှ၊ <nwe' pa:> 纤弱, 苗条, 柔软

နွဲ့ပျောင်း နှ၊ <nwe' pyaun:> 柔媚, 柔软

နွဲ့ယိုင် နှ၊ <nwe' yain> = နွဲ့ယိမ်း

နွဲ့ယိမ်း နှ၊ <nwe' yein:> (由于风吹等)摇摆

နွဲ့လှ နှ၊ <nwe' lya'> 纤弱, 苗条, 柔软

နွဲ့ I နှ၊ <nun> 淤泥 II က၊ <nun> ①沉没, 下沉; ကန်ရိုး